



COVID-19 ကာကွယ်ဆေးများနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်

ယခင်ပြည်သူ့အစိုးရလက်ထက်၌ “**မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေး ထိုးနှံမည့်စီမံချက် (National COVID-19 Vaccine Deployment Plan)**” ကို ရေးဆွဲခဲ့ပြီး ဘေးအန္တရာယ်ကင်း၍ လုံခြုံစိတ်ချရသော၊ ရောဂါကာကွယ်နိုင်စွမ်းမြင့်မားသော COVID-19 ကာကွယ်ဆေးများကို ပြည်သူလူထုအား စတင်ထိုးနှံပေးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။

ယင်းစီမံချက်တွင် မြန်မာနိုင်ငံအတွက် COVID-19 ကာကွယ်ဆေးအမျိုးအစား ရွေးချယ်ခြင်းနှင့်ပတ်သက်၍

- ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အရေးပေါ်သုံးစွဲရန် အသိအမှတ်ပြုသည့် EUL (Emergency Use Listing) ရရှိထားသော ကာကွယ်ဆေးများ

(သို့မဟုတ်)

- တင်းကြပ်သော စည်းမျဉ်းစည်းကမ်းများ (Stringent Regulatory Authority) ရှိသည့်နိုင်ငံများ¹ တွင် အသိအမှတ်ပြုသုံးစွဲသည့် ကာကွယ်ဆေးများကိုသာ

ရွေးချယ်အသုံးပြုရန် သတ်မှတ်ထားခဲ့ပါသည်။

အရေးပေါ်သုံးစွဲရန် အသိအမှတ်ပြုသည့် EUL ရရှိနိုင်ရေးအတွက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ Status of COVID-19 Vaccines within WHO EUL/PQ Evaluation Process² တွင် (၂၃-၁၂-၂၀၂၁) ရက်နေ့အထိ ပါဝင်လျှောက်ထားသော COVID-19 ကာကွယ်ဆေးစုစုပေါင်း (၂၄) မျိုးရှိပါသည်။

အဆိုပါကာကွယ်ဆေးများအနက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အရေးပေါ် သုံးစွဲရန် အသိအမှတ်ပြုသည့် EUL ရရှိထားသော ကာကွယ်ဆေးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

No	Manufacturer	Name of vaccine
1	Pfizer-BioNTech BioNTech Manufacturing GmbH	BNT162b2/COMIRINATY Tozinameran (INN)
2	AstraZeneca	AZD1222 Vaxzevria
3	Serum Institute of India Pvt. Ltd	Covishield (ChAdOx1_nCoV_19)
4	Janssen/Johnson & Johnson Janssen-Cilag International NV	Ad26.COV2.5
5	Moderna Moderna Biotech	mRNA-1273
6	Sinopharm/ BIBP Beijing Institute of Biological Products Co.,Ltd (BIBP)	SARS-CoV-2 Vaccine (Vero Cell), Inactivated (InCoV)
7	Sinovac Sinovac Life Sciences Co.,Ltd	COVID-19 Vaccine (Vero Cell), Inactivated/ Coronavac™
8	Bharat Biotech, India	SARS-CoV-2 Vaccine, Inactivated (Vero Cell)/ COVAXIN
9	Serum Institute of India Pvt. Ltd	NVX-CoV2373/Covovax
10	NOVAVAX	NVX-CoV2373/Nuvaxovid

အထက်ပါဇယားအရ မြန်မာနိုင်ငံသို့ ယခုရက်ပိုင်းအတွင်း ရောက်ရှိလာသည်ဟု ဆိုသော **Sputnik Light ကာကွယ်ဆေး**သည် အရေးပေါ်သုံးစွဲရန် အသိအမှတ်ပြုသည့် EUL ရရှိနိုင်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ Status of COVID-19 Vaccines within WHO EUL/PQ Evaluation Process တွင်ပင် ပါဝင်သေးခြင်း မရှိသည့်အပြင် တင်းကြပ်သော စည်းမျဉ်းစည်းကမ်းများ (Stringent Regulatory Authority) ရှိသည့် နိုင်ငံ များတွင်လည်း အသိအမှတ်ပြုသုံးစွဲခြင်း မရှိသေးပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

<https://moh.nugmyanmar.org/>

References:

1. <https://www.who.int/initiatives/who-listed-authority-reg-authorities/SRAs>
2. https://extranet.who.int/pqweb/sites/default/files/documents/Status_COVID_VAX_23Dec2021.pdf